


မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့

သတင်းရင်းမြစ် > ဒဂုံတာရာ
ကြာသပတေးနေ့၊ ဩဂုတ်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၀ မိနစ်

ကျမ်းပြုသူ ဒေါက်တာမောင်မောင်သည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးသော တရားသူကြီးချုပ်ဖြစ်၍ တရားဥပဒေအမြင်ဖြင့် ရေးမည်ဟု မျှော်လင့်ရန်ရှိသည်။ တရားဥပဒေသမားဖြစ်၍ တရားနည်းလမ်းကျမည်၊ မှန်ကန်တိကျရမည်၊ သေချာရမည်။ သို့သော် စာမျက်နှာ ၃၄၂ ၌ “ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၊ ဦးသိန်းဖေမြင့်တို့သည် အလုပ်သမားလယ်သမားပါတီသို့ ဝင်ကြသည်” ဟု ဖော်ပြသောအခါ အံ့ဩရလေသည်။ ဦးအောင်သန်းမှာ ပြည်သူ့တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ၊ ဦးသိန်းဖေမြင့်မှာ ပြည်သူ့ညီညွတ်ရေးပါတီ၏ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ကြသည်။

လူထုလှုပ်ရှားမှုကို ဖော်ပြရာ၌ နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းများ၏ ကဏ္ဍမှာ အရေးကြီးသည်။ နိုင်ငံရေး ပါတီတို့မှာ လူတန်းစားများကို ကိုယ်စားပြုကြသည်။ ဓနရှင် လူတန်းစားပါတီ၊ လုပ်သားလူတန်းစားပါတီ။

အင်္ဂလိပ်နယ်ချဲ့သမားကို ဆန့်ကျင်ကြသော ၁၉၃၉- ခေတ်ကာလ နိုင်ငံရေးအင်အားစုများသည် အဖြူ အမည်း မကွဲကြသေး။ ညီညွတ်စွာပေါင်း၍ နေကြသေးသည်။ ဖက်ဆစ်တော်လှန်ပြီးသော် သိသိသာသာ ကွဲသွားကြသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ လွတ်လပ်ရေးရပြီးသော် ဆိုရှယ်လစ်များ အာဏာရသွားကြ သည်။ ဆိုရှယ်လစ်ပါတီ ထဲမှလည်း လက်ဝဲ၊ လက်ျာ ကွဲသွားကြသည်။ ဒို့ဗမာ အစည်းအရုံးခေတ်က “ကွန်မြူနစ်ကြေညာစာတမ်းကို ဘာသာပြန်သူ” သခင်ဗစိန်မှာ ကွန်မြူနစ်ဆန့်ကျင် ရေးသမားဖြစ်သွားခဲ့ သည်။ ယနေ့ခေတ်တွင်ကား ပန်းစကြာ မှန်ပြောင်းလှည့်သကဲ့သို့ တစ်နေ့နီ၊ တစ်နေ့ပြာ၊ တစ်နေ့ဝါ။



ဒေါက်တာမောင်မောင်သည် သီပေါမင်းမှ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်အထိ နိုင်ငံရေးအဖြစ်အပျက်များကို ဖတ်ချင့်စဖွယ် ရေးထား၏။ ကန့်လန့်ဖြတ် ပုံကားတစ်ချပ်ပင်။ တစ်အုပ်တည်းဖတ်ရုံဖြင့် “အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးစသော အာဏာရပ်အားလုံးကို ရယူနိုင်စွမ်းရှိသော” ဗိုလ်ချုပ်ကြီး နေဝင်း၏ စွမ်းရည်ကို ရောင်စုံယုတ်သန်းသော နောက်ခံကားဖြင့် ပေါ်လွင်အောင်ဖော်ပြထားသည်မှာ ကျမ်းပြုသူ ဒေါက်တာမောင်မောင်အား ချီးကျူးရမည်ပင်။ ထို့ကြောင့် ဒေါက်တာမောင်မောင်က “ဗိုလ်ချုပ်ကြီး နေဝင်းသည် မကြုံဖူးသော မြန်မာ့သမိုင်းခေတ်တွင် သူတကာမရဘူးသော နိုင်ငံရေးအာဏာကို မယူမနေရ သမိုင်းကောင်းအပ် သဖြင့် စွဲကိုင်ခဲ့ရသမျှ”ဟု ဖော်ပြအနက်ဖော်ထားပေသည်။ လျှို့ဝှက်သည်းဖိုဝတ္ထု ဖတ်ရသကဲ့သို့ ရင်တလှုပ်လှုပ်ဖြင့် စိတ်ဝင်စားစွာ ဖတ်ရှုရပေသည်။

ဤကား ကျမ်းပြုသူ၏ ကလောင်စွမ်းရည်ပင်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီး နေဝင်းကို နှိုင်းယှဉ်၍ ဒေါက်တာ မောင်မောင်က “ဗိုလ်ချုပ်အောင်ဆန်းထက် ဗိုလ်နေဝင်းက အသက်ကြီးသည်။ ဘဝအတွေ့အကြုံ စုံသည်” ဟု ဖော်ပြထားပေသည်။

နိုင်ငံရေးဇာတ်ခုံပေါ်၌ ကိုယ်တိုင်ပါဝင်ကပြခဲ့ကြသော ခေါင်းဆောင်များသည် မိမိအတွေ့အကြုံတို့ကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးသားနိုင်ကြပါက ယနေ့ မြန်မာ့နိုင်ငံရေးအဖြစ်အပျက် ကျမ်းပေါင်းချုပ် ကြီးအဖြစ် ကျယ်ပြန့် ပြည့်စုံလာလိမ့်မည် ဖြစ်ပေသည်။ ။

ရှုဒေါင့်။ ၂၉၊ ၅၊ ၆၉